

ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် မိခင်များအတွက် တိုင်းရင်းဆေးပညာဖြင့်  
ကျန်းမာရေးစောင့်ရောက်ခြင်း

ဦးစွဲဟိန်းလတ်  
ဌာနစိတ်မှူး(ဖွံ့ဖြိုးရေး)  
တိုင်းရင်းဆေးပညာဦးစီးဌာန

မေး။ ॥ ဆရာ...မဂ်လာပါရှင်။

ဖြေ။ ॥ ဟုတ်ကဲ့....မဂ်လာပါခင်ဗျာ။

မေး။ ။ ဒီတစ်ပတ် သုတအဖြာဖြာတိုင်းရင်းဆေးပညာ အစီစဉ်ကနေ နားဆင်နေကြတဲ့  
ဆောတရှင်တွေအတွက် ဘာများပြောဖို့စဉ်ထားပါသလဲရှင်။

ဖြေ။ ။ ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် မိခင်များအတွက် ကျန်းမာရေးစောင့်  
ရောက်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုပြောပြုမှုပြစ်ပါတယ်။ ဘာလိုလဲဆိုတော့ “ကိုယ်ဝန်ဆောင်မှု အထူးပြု၊  
ဘေးကင်းစေမှု ခို့ရှေးရှု..” ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်း ဒီအချက်တွေဟာ အမျိုးသမီးများအတွက် အလွန်  
အရေးကြီးပါတယ်။ လူသားအားလုံး ဆက်လက်တည်တဲ့စေမဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖြစ်စဉ်ကြီးလဲ  
ဖြစ်ပါတယ်။ ဒီတာဝန်တွေကိုထမ်းဆောင်နေတဲ့ ကြီးမြတ်တဲ့မိခင်လောင်းတွေ ကျန်းမာနေဘို့ဆိုတာ  
အင်မတန် အရေးကြီးလှပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးကာလတွေမှာ အမျိုးသမီးတွေဟာ  
နာမကျန်းမှုအမျိုးမျိုးကို ခံစားရနိုင်ပါ တယ်။

မေး။ ။ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် မိခင်တွေကြံတွေခံစားနိုင်တဲ့ရောဂါတွေကို ပြောပြ  
ပေးပါ လားဆရာ...။

ဖြေ။ ။ အများအားဖြင့် ကိုယ်ဝန်နှစ်ကာလတွေမှာပျို့တာတွေ၊ အန်တာတွေ၊ ပင်ပန်းစွမ်းနယ်ခြင်းကို  
ခံစားရတာတွေ၊ လေပွဲတာတွေ၊ ဝမ်းချုပ်တတ်တာတွေ၊ အစာမကြေတာတွေ၊ ဆီးသွားခြင်းနှင့်  
သက်ဆိုင်တဲ့ဝေဒနာတွေကိုခံစားရတတ်တာတွေ၊ အိပ်မပျော်တာတွေ၊ အမျိုးသမီးမွေးလမ်းကြောင်းအကိုမှ  
သွေးယိုစီးတာတွေကို အများအားဖြင့် ခံစားရတတ်ပါတယ်။ မွေးဖွားပြီးချိန်မှာတော့ ဖျားခြင်း၊  
အားနည်းခြင်း၊ မိခင်နှုန်းလုံးလောက်စွာ မထွက်ခြင်း၊ အစုံရှိတဲ့ဝေဒနာတွေတွေကို ဖြစ်ပေါ်ခံစားရ  
တတ်ပါတယ်။

မေး။ ။ ကိုယ်ဝန်နှစ်ကာလအတွင်း ပျို့ခြင်းနှင့် အန်ခြင်းကိုဘယ်လိုက္ခသနိုင်ပါသလဲဆရာ။

ဖြေ။ ။ တိုင်းရင်းဆေးနည်းအရတော့ ကိုယ်ဝန်နှစ်ကာလအတွင်း ပျို့ခြင်းနှင့် အန်ခြင်းအတွက်  
သံပရာသီးမှ ညျှစ်ယူရရှိတဲ့အရည်မှာဆားအနည်းငယ်ခတ်ပြီးတော့လက်ဖက်ရည်စွန်းတစ်စွန်း (၅  
မီလီလီတာ) တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ်တိုက်ကျွေးပေးနိုင်ပါတယ်။

မေး။ ။ ဝမ်းပိုက်တွင်းမှာလေပြည့်နေတယ်လို့ခံစားရမယ်ဆိုရင်ရောဆရာ ဘယ်လိုက္ခသနေးရမလဲ  
ဆရာ။

ဖြေ။ ။ ဝမ်းပိုက်မှာ လေပြည့်နေမယ်ဆိုရင် စမှန်စပါးမှုနှင့်လက်ဖက်ရည်စွန်းတစ်စွန်း (၅ ကျမှု)  
တစ်နေ့နှစ်ကြိမ် ရေနွေးနှင့် အစာစားပြီးတိုင်း တိုက်ကျွေးနိုင်ပါတယ်။

မေး။ ။ ဝမ်းချုပ်မယ်ဆိုရင်ရောဆရာ။

ဖြေ။ ။ ဝမ်းချုပ်မယ်ဆိုရင်တော့ ရှိန်းခိုအမှုနဲ့ လက်ဖက်ရည်စွန်း နှစ်စွန်း (၁၀ ကရမ်)ကိုရေ့စွဲ့ ဒါမှုမဟုတ်ရင် စွားနှီးပူးနှုန်း တစ်နေ့နှစ်ကြိမ် တိုက်ကျွေးပေးနိုင်ပါတယ်။

မေး။ ။ အစာမကြဖြစ်ရင်ရောဆရာ ဘယ်လိုအေးတွေ့မှုပါနိုင်လဲဆရာ။

ဖြေ။ ။ အစာမကြဖြစ်တယ်ဆိုရင်ချင်းကိုကြိတ်ပြီးရရှိတဲ့အရည် လက်ဖက်ရည်စွန်းတစ်စွန်း (၅ မီလီ လီတာ) ကို တစ်နေ့နှစ်ကြိမ် ပျားရည်ဆတူရောစပ် တိုက်ကျွေးပေးနိုင်ပါတယ်။

မေး။ ။ ဆီးလမ်းကြောင်းဆိုင်ရာဝဒနာတွေခံစားရရင်ရောဆရာ...။

ဖြေ။ ။ ကိုယ်ဝန်ဆောင်မိခင်တွေဟာဆီးလမ်းကြောင်းဆိုင်ရာဝဒနာများစွာကိုခံစားရတတ်ပါတယ်။ ဒီအထဲကဗျာ ဆီးပူ၊ ဆီးအောင့်တာတွေဖြစ်မယ်ဆိုရင်တော့ ကျောက်ဖရံသီးကို အရည် ညွှန်ပြီးရတဲ့အရည် လက်ဖက်ရည်ပန်းကန်တစ်လုံးစာများ သကြားထည့်ပြီး တစ်ရက်သုံးကြိမ် သောက်ပေးနိုင်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်တွေဖော်ရောင်တာတွေဖြစ်မယ်ဆိုရင်ရောဆရာ ဘယ်လိုအေးတွေ မှို့ဝဲနိုင်သလဲဆရာ.....။

ဖြေ။ ။ ဖောရောင်ခြင်းဖြစ်မယ်ဆိုရင်တော့ ပရန္တိဝါပင်ကိုထုထောင်းပြီးညွှန်ထားတဲ့အရည် လက်ဖက်ရည်စွန်းတစ်စွန်း (၅ မီလီလီတာ)ကိုသကြား၊ ထန်းလျက်၊ ဒါမှုမဟုပ် ပျားရည်တို့ဖြင့် တစ်နေ့နှစ်ကြိမ်ရေအေးနှင့် တိုက်ပေးရပါမယ်။ အကယ်၍ တစ်ပတ်အတွင်းမှာ အရောင်မကျခဲ့ဘူး ဆိုရင်တော့ ကိုယ်ဝန်ဆိုပိတက်တာကဲ့သို့သော အန္တရာယ်ရှိတဲ့အခြေနေတွေ ဖြစ်နိုင်တာကြောင့် နီးစပ်ရာအေးရုံ၊ အေးခန်းကိုသွားရောက်ပြုသပေးရပါမယ်။

မေး။ ။ ညတွေမှာအိပ်မပျော်ဘူးဆိုရင်ရော ဘယ်လိုအေးတွေသုံးစွဲနိုင်လဲဆရာ။

ဖြေ။ ။ ညတွေမှာအိပ်မပျော်ဘူးဆိုရင်တော့ ပိတ်ချင်းမြစ်မှုနဲ့ လက်ဖက်ရည်စွန်းတစ်စွန်း (၅ - ကရမ်) ကိုထန်းလျက်နှင့်ဆတူရောစပ်၍ ညအိပ်ရာဝင်ခါနီးမှာတိုက်ကျွေးပေးရပါမယ်။ ဒါမှုမဟုတ်ရင် သည်းခြေအေးဆိုတဲ့ အေးအမှတ် (၁၅) ဒါမှုမဟုတ်ရင် အဘိညာဉ်နှင့်း သွေးအားတိုးအေး (ပဲသား) ကိုသကြားနှင့် ညအိပ်ရာဝင်ခါနီးမှာ သောက်နိုင်ပါ တယ်။

မေး။ ။ အမျိုးသမီးမွေးလမ်းကြောင်းအိုးကနေ သွေးဆင်းတာတွေဖြစ်ပွားရင်ရောစိုးရိမ်ရလားဆရာ။ အဲဒဲလိုဖြစ်ပွားရင်ရောဘယ်လိုအောင်ရွက်ပေးရမလဲဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသမီးမွေးလမ်းကြောင်းအိုးကနေသွေးဆင်းမယ်ဆိုရင် တော့နီးစပ်ရာအေးရုံ၊ အေးခန်းကို မြန်မြန်သွားစေချင်ပါတယ်။ အကယ်၍ အေးရုံ၊ အေးခန်းနှင့် ဝေးပြီး အလွယ်တကူသွားလာလို့ မရတဲ့နေရာမှာဆိုရင်တော့ လူနာကိုပြည့်ဝစွာအနားယူစေရပါမယ်။ အဲဒဲပြီးရင် ကဲ့ကော်ပွင့်မှုနဲ့ လက်ဖက်ရည်စွန်းတစ်စွန်း (၅ ကရမ်)ကို တစ်နေ့သုံးကြိမ် ရေအေးနဲ့ တိုက်ကျွေးပေးရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ ကလေးမွေးဖွားပြီးနောက် သွေးဆက်လက်ဆင်းနေမယ်ဆိုရင် မြော်မြော် သတ္တရည် လက်ဖက်ရည်စွန်းတစ်စွန်း (၅ မီလီလီတာ) ကိုရေအေးနဲ့ တစ်နေ့သုံးကြိမ် တိုက်ကျွေးပေးရပါမယ်။ အဲလိုတိုက်ကျွေးပေးပြီးလို့ ၂၄ နာရီအတွင်း ထူးခြားမှုမရှိဘူးဆိုရင်တော့ နီးစပ်ရာအေးရုံ၊ အေးခန်းကိုမဖြစ်မနေ သွားရောက်ပြုသပေးပါလို့ တိုက်တွန်းပါရစေ။

မေး။ ။ကလေးမီးဖွားပြီးနောက်မှာဖျားခဲ့ရင်ရော ဘယ်လိုစောင့်ရှောက်မှုပေးနိုင်သလဲဆရာ။

ဖြေ။ ။ မီးဖွားပြီးနောက်ဖျားခဲ့ရင် နှစ်ငါးမှုနဲ့ လက်ဖက်ရည်စွန်းတစ်ဝက်ကို နွားနှီး ဒါမှမဟုတ်ရေးနွေးနှင့် တစ်ရက်သုံးကြိမ်တိုက်ကျွေးပေးရပါမယ်။ ဒါ မှမဟုတ်ရင် ချင်းကိုကြိတ်၍ရရှိတဲ့အရည်နဲ့ဆင်တုန်းမန္တယ်ကို ထူထောင်းပြီးရရှိတဲ့အရည် လက်ဖက်ရည်တစ်စွန်းစီ (၅) မိလီလီတာ)မိကိုတိုက်ကျွေးပေးရပါမယ်။ အဲလိုတိုက်ကျွေးပေးပြီးလို့ ၂၄ နာရီအတွင်း ထူးခြားမှုမရှိဘူးဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီးကုသမှုခံယူရပါမယ်။

မေး။ ။ မီးဖွားပြီးနောက်မှာ မိခင်ဟာနိုတွက်နည်းနေရင် ရောဆရာဘယ်လို့ စောင့်ရှောက်မှုတွေပေးနိုင်မလဲဆရာ။

ဖြေ။ ။ မီးဖွားပြီးနောက်မှာမိခင်ဟာနိုတွက်နည်းနေရင် ကည့်တဲ့မှုနဲ့ ဒါမှမဟုပ် ဒေသကိုင်းမှုနဲ့ လက်ဖက်ရည်စွန်းတစ်စွန်းကို နွားနှီးဖြင့် တစ်နေ့နှစ်ကြိမ်တိုက်ကျွေးပေးနိုင်ပါတယ်မယ်။ အများသိကြတဲ့ အတိုင်း ဒန်သလွန်မြစ်ကို ငရာတ်ကောင်း (၇) စွဲ၊ ကြက်သွန်ဖြူဗြို့မြောင့်၊ နွားမြီးကိုမီးဖုတ်ပြီး ဟင်းခါးချက်ကာ ဝအောင်သောက်ပေးမယ်ဆိုရင် ဝမ်းတစ်ကြိမ်လောက်သွားပြီး နိုရွှေ့ချင်တွက်ပဝါတယ်။ နောက်မိခင်ကို ပန်သာစွေ့မှုနှင့် ချင်းတက်မှုနဲ့ ဒါမှမဟုတ်ဒေသကိုင်းမှုနဲ့ လက်ဖက်ရည်စွန်းတစ်စွန်းကို နွားနှီးနှင့် တစ်နေ့နှစ်ကြိမ်တိုက်ကျွေးမယ်ဆိုရင် အတွေ့တွေအားနည်းခြင်းကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနှင့် မီးဖွားပြီးစမိခင်တွေဟာ ဘာတွေကိုလိုက်နာ ကျင့်သုံးရမလဲဆရာ။

ဖြေ။ ။ နွားနှီး ဒီန်ခဲ့၊ ဟင်းသီးဟင်းချက်နှင့် သစ်သီးတို့လို အဟာရပြည့်ဝပြီးတော့ ကြည်က်လွယ်တဲ့ အစားအစာများကိုစားသောက်ပေးရပါမယ်။ ကြက်သွန်ဖြူဗြို့၊ ချင်းတက်၊ မီယာစွဲများဟာလည်း မိခင်အတွက်အသုံးဝင်ပါသည်။

မေး။ ။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့မီးဖွားပြီးစမိခင်တွေဟာဘယ်လိုအရာတွေကို ရှောင်ကြည်ရမလဲဆရာ။

ဖြေ။ ။ အကြောင်းအလျော်များရှောင်ကြည်ရပါမယ်။ မိခင်ဟာ ပင်ပန်းစွာအားထုတ်ရတဲ့ လုပ်ငန်းတွေလုပ်ကိုင်ခြင်းမှ ရှောင်ကြည်ပြီး ပြည့်ဝစွာအနားယူရပါမယ်။ ပြင်းထန်တဲ့နေရာင် အောက်တွေမှာ သွားလာနေထိုင်တာတွေ၊ မိုးမိခံတာတွေ၊ လေစိမ်းတိုက်ခံတာတွေကို မပြုလုပ်ရပါဘူး။ စိုးရို့မိုးသောကများတာတွေ၊ စိတ်ပူပန်တာတွေ မရှိစေရပါဘူး။

မေး။ ။ ထပ်ပြီးတော့ရော ဘာတွေအကြံပေးချင်ပါသေးလဲဆရာ

ဖြေ။ ။ ဆက်တိုက် ကိုယ်ဝန်ဆောင်တာတွေ၊ ကလေးများများ မွေးဖွားတာတွေဟာဆိုရင် မိခင်ကို များစွာ အားနည်းစေပါတယ်။ ဒါကြောင့်မို့လို မိခင်ကိုသားသမီးမကြာခဏယူခြင်း မပြုလုပ်ရန်နှင့် ကိုယ်ဝန်ဆောင်ကာလ တစ်ခုနှင့်တစ်ခုခြားပြီး ကိုယ်ဝန်ဆောင်သင့်ကြောင်း အကြံပြုပါရစေ။

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ မိခင်တွေမှာ အဖြစ်များတဲ့ ရောဂါတွေ၊ အဲဒီရောဂါတွေကို ပြုစောင့်ရှောက်ပုံတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ကိုပြောပြပေးခဲ့တာဖြစ်လို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် မိခင်များအတွက် ကျွန်းမာရေးစောင့်ရှောက်ခြင်း ကိုအထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရင်း မိဘပြည်သူများကိုဦးညွတ်နှုတ်ဆက်ပါရစေချေား။